



ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး
Office of the Securities and Exchange Commission of Myanmar

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ မတ်လ အထိ

အတွဲ ၄၊ အမှတ် ၁၊ ဧပြီလ ၂၀၂၅

www.secm.gov.mm



အရင်းအနှီးဈေးကွက်သတင်းလွှာ
Capital Market Bulletin

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ (၃) လ တစ်ကြိမ်
ထုတ်ဝေသည်။



ကော်မရှင်ရုံး၏လုပ်ငန်းဆောင်ရွက်ချက်များ

၁-၄

ကော်မရှင်အစည်းအဝေး

၁

လုပ်ငန်းညှိနှိုင်းအစည်းအဝေး

၁

စတော့ရှယ်ယာအရောင်းအဝယ်လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများအား သွားရောက်စစ်ဆေး

၁

ပြည်တွင်းငွေချေးစာချုပ်ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

၁

ရန်ကုန်စတော့အိတ်ချိန်းဆိုင်ရာ ဂျပန်နိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခြင်း

၂

မြန်မာငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီ(MSEC)နှင့် တွေ့ဆုံဆွေးနွေးခြင်း

၂

ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီကိုယ်စားလှယ်လုပ်ငန်းလိုင်စင်ဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ

၂

ကော်မရှင်ရုံး ၁၀ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်များ

၃

လုပ်ငန်းဆောင်ရွက်မှုအား စစ်ဆေးခြင်းနှင့် နောက်ဆက်တွဲဆောင်ရွက်မှုများ

၃

လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး

၄

ဥပဒေရေးရာ ဆင့်ပွားသင်တန်း

၄

ဒါရိုက်တာလက်မှတ်ရသင်တန်းတွင် အသိပညာမျှဝေခြင်း

၄

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာမျှဝေခြင်း

၄

အမေရိကန်ဒေါ်လာဖြင့်ထုတ်ဝေသည့် ငွေချေးစာချုပ်များ၏ ၆၉ ရာခိုင်နှုန်း တန်ဖိုးမြင့်မှုနှင့်အတူ အဖွင့်လှခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (ဆောင်းပါး)

၅-၆

ဈေးကွက်ဆိုင်ရာ အချက်အလက်များ

၇

အာဆီယံဆိုင်ရာသတင်းများ

၈-၁၂

(၄၂) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ဒုတိယအကြီးအကဲများအစည်းအဝေးသို့ တက်ရောက်ခြင်း

၈

(၄၂) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ဥက္ကဋ္ဌများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခြင်း

၈

၂၀၂၄ ခုနှစ်ကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခဲ့သည့် အင်ဒိုနီးရှား အရင်းအနှီးဈေးကွက်

၉-၁၀

၂၀၂၅ အာဆီယံ+၃ ဒေသဆိုင်ရာ စီးပွားရေးအမြင် ကောက်နုတ်ချက်

၁၀

ဟောင်ကောင်အခြေစိုက် HSBC Global Research က ဗီယက်နမ်အရင်းအနှီးဈေးကွက်၏

၁၁-၁၂

အလားအလာအပေါ် မီးမောင်းထိုးပြ



ကော်မရှင်ရုံး၏ လုပ်ငန်းဆောင်ရွက်ချက်များ



ကော်မရှင်အစည်းအဝေး



၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ မတ်လအထိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်အစည်းအဝေး (၂) ကြိမ် ကျင်းပခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေး



၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ မတ်လအထိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂) ကြိမ် ကျင်းပခဲ့ပါသည်။

စတော့ရှယ်ယာ အရောင်းအဝယ်လုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှုများအား သွားရောက်စစ်ဆေး



၅-၂-၂၀၂၅ ရက်နေ့တွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အတွင်းရေးမှူး နှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းသည် ကော်မရှင်အဖွဲ့ဝင်များ၊ အကြီးတန်း အရာထမ်းများ လိုက်ပါလျက် ရန်ကုန်စတော့အိတ်ချိန်း တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စတော့ရှယ်ယာ အရောင်းအဝယ်လုပ်ငန်းဆိုင်ရာ လည်ပတ်ဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ပြည်တွင်းငွေချေးစာချုပ်ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ



၁၁-၃-၂၀၂၅ ရက်နေ့တွင် (၁/၂၀၂၅) ကြိမ်မြောက် ပြည်တွင်း ငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကို Virtual ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေတိုက်ဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးတို့မှ ကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ရန်ကုန်စတော့အိပ်ချ်ချ်ဆိုင်ရာ ဂျပန်နိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခြင်း



၂၄-၂-၂၀၂၅ ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချ်ချ်ဆိုင်ရာ ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း ဦးဆောင်သည့် ရုံးအရာထမ်းများနှင့် လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

မြန်မာငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီ(MSEC)နှင့် တွေ့ဆုံဆွေးနွေးခြင်း

၂-၁-၂၀၂၅ ရက်နေ့တွင် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောလုပ်ငန်းအဖွဲ့နှင့် မြန်မာငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီ (MSEC) မှ ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံ၍ ရန်ကုန်စတော့အိပ်ချ်ချ်ဆိုင်ရာတွင် စာရင်းဝင်ကုမ္ပဏီအရေအတွက် များပြားလာစေရေးနှင့် ကော်ပိုရိတ်ငွေချေးစာချုပ်ဈေးကွက် ပေါ်ထွန်းလာစေရေး ဆောင်ရွက်ရာ၌ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် လိုအပ်ချက်များအား ဆွေးနွေးခဲ့ကြပါသည်။

ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီကိုယ်စားလှယ်လုပ်ငန်းလိုင်စင်ဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ



၂၄-၃-၂၀၂၅ ရက်နေ့တွင် “ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ကိုယ်စားလှယ်လုပ်ငန်းလိုင်စင်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ” ကို ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းက ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ကိုယ်စားလှယ်လုပ်ငန်းလိုင်စင်ဆိုင်ရာကိစ္စရပ်များ၊ အခြားလိုအပ်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ကော်မရှင်ရုံး၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများနှင့် စာရင်းဝင်အကြံဈေးကွက်တွင် ကုမ္ပဏီများမှတ်ပုံတင်ရန် အကြံပေးအဖြစ်ဆောင်ရွက်ခွင့်ရရှိထားသော မှတ်ပုံတင်အကြံပေးကုမ္ပဏီများမှ တာဝန်ရှိသူများ စုစုပေါင်း (၃၁) ဦး တက်ရောက်ခဲ့ကြပါသည်။

ကော်မရှင်ရုံး ၁၀ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်များ



၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကျရောက်သော ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး၏ ၁၀ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။



၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံး ၁၀ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အမျိုးသားသွေးဌာန၊ ရန်ကုန်တွင် သွေးလှူဒါန်းခြင်းနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် နေ့လယ်စာအာဟာရလှူဒါန်းခြင်းတို့အတွက် ဆေးရုံအုပ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ပါသည်။

လုပ်ငန်းဆောင်ရွက်မှုအားစစ်ဆေးခြင်းနှင့် နောက်ဆက်တွဲဆောင်ရွက်မှု



၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ မတ်လအထိ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (၂) ခု၏ လုပ်ငန်းဆောင်ရွက်မှုအား စစ်ဆေးခဲ့ပြီး သတ်မှတ်ပမာဏထက်ကျော်လွန်သော လွှဲပြောင်းဆောင်ရွက်မှုအစီရင်ခံစာများအား ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ ပေးပို့ခဲ့ပါသည်။

လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး

အောက်ဖော်ပြပါ ပြည်တွင်း/ပြည်ပဆွေးနွေးပွဲ၊ အစည်းအဝေး၊ သင်တန်းများသို့ Virtual ဖြင့် ဝန်ထမ်းများအား တက်ရောက်စေခဲ့ပါသည်-

- ASEAN Transition finance Guidance Version 2 Webinar
- QUAD Meeting
- WC-CMD Meeting WC-CMD & ACMF Joint Meeting
- ASEAN-Russia Expert Consultations on Carbon Market

ဥပဒေရေးရာ ဆင့်ပွားသင်တန်း



၅-၂-၂၀၂၅ ရက်နေ့တွင် ဌာနအတွင်း ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ဥပဒေရေးရာ ဆင့်ပွား သင်တန်းဖွင့်ပွဲအခမ်းအနားကို ကော်မရှင်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မရှင်အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၄၇) ဦး တက်ရောက် ခဲ့ကြပါသည်။

ဒါရိုက်တာလက်မှတ်ရသင်တန်းတွင် အသိပညာမျှဝေခြင်း



၁၄-၂-၂၀၂၅ နေ့တွင် နိုဘိုတယ် ရန်ကုန် မက်(စ)ဟိုတယ်၌ ဖွင့်လှစ်သည့် မြန်မာဒါရိုက်တာများ အင်စတီကျု (MIOD) ၏ (၁၅)ကြိမ်မြောက် ဒါရိုက်တာလက်မှတ်ရသင်တန်းတွင် “ဆက်နွယ်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းများအကြား ရောင်း ဝယ်လွှဲပြောင်းခြင်း၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အကဲဖြတ် မှတ်တမ်း နှင့် မြန်မာနိုင်ငံ၏ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း”ခေါင်းစဉ်ဖြင့် ကော်မရှင်ရုံး၊ ညွှန်ကြား ရေးမှူး တစ်ဦးက ပါဝင်ဆွေးနွေးခဲ့ပါသည်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာမျှဝေခြင်း



၂၆-၃-၂၀၂၅ ရက်နေ့တွင် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံးက ဦးဆောင်၍ စိဘီ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီလီမိတက်၌ “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့ မှုတိုက်ဖျက်ရေး” ခေါင်းစဉ်ဖြင့်အသိပညာမျှဝေခဲ့ပါသည်။


ယခင်နှစ်ကုန်၌ ဒေါ်လာငွေချေးစာချုပ်များ၏ ၆၉ ရာခိုင်နှုန်း တန်ဖိုးမြင့်တက်ခဲ့မှုနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လသည် ငွေချေးစာချုပ်များ၌ ရင်းနှီးမြှုပ်နှံသူများ အတွက် အကျိုးအမြတ်ရရှိစေသည့် လတစ်လ ဖြစ်ခဲ့သည်။ ရင်းနှီးမြှုပ်နှံ ရန် သင့်လျော်သည့်အဆင့် (Investment Grade - IG) ရှိ ငွေချေးစာချုပ်များနှင့် ပြန်ရနှုန်းမြင့်မားသည့် (High Yield) ဒေါ်လာငွေချေးစာချုပ်များသည် ၆၉ ရာခိုင်နှုန်း နှင့် ၇၁ ရာခိုင်နှုန်း အသီးသီး တန်ဖိုးမြင့်တက်ခဲ့ကြပါသည်။ ခိုင်မာသည့် အလုပ်သမားဈေးကွက်က ပထမဆုံးသိသာသည့် ဈေးနှုန်းဖြင့် ရောင်းချပြီးနောက် ငွေကြေးဖောင်းပွမှုအနည်းငယ်မျှသာရှိခြင်း နှင့် အခွန်စည်းကြပ်မှုများတွင် နှောင့်နှေးစေခြင်း တို့ကြောင့် ငွေတိုက်စာချုပ်များ ပြန်လည်တန်ဖိုး မြင့်တက်လာခြင်းဖြစ် သည်။ သို့ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန်က အခွန် စည်းကြပ်မှုအသစ်များကို အကောင်အထည်ဖော်ခဲ့ရာ ကနေဒါ နှင့် မက္ကစီကိုနိုင်ငံများမှ သွင်းကုန်များအပေါ် ၂၅ ရာခိုင်နှုန်းနှင့် ခြွင်းချက်အနေဖြင့် ကနေဒါနိုင်ငံမှ တင်သွင်းသည့်စွမ်းအင် အပေါ်တွင် ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ခဲ့ပါသည်။ ထို့အတူ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်၍ တရုတ်နိုင်ငံ၏ ကုန်ပစ္စည်း များအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့် ကောက်ခံသွား မည် ဖြစ်သည်။

ဇန်နဝါရီလအတွင်း အမေရိကန် ငွေတိုက်စာချုပ်များ ၏ သက်တမ်းတစ်လျှောက် ပြန်ရနှုန်း (Yield) သည် အခြေခံ အမှတ် ၃ မှ ၅ အတွင်းသာ ကျဆင်းခဲ့သော်လည်း ပြန်ရနှုန်းပြ မျဉ်းကွေးသည် ရေပြင်ညီနီးပါး ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါ သည်။ ခိုင်မာသော လယ်ယာလုပ်ကိုင်သူများနှင့် အစိုးရဝန်ထမ်း များ မပါဝင်သည့် အလုပ်သမားဈေးကွက် (Non Farm Payroll

NFP) အချက်အလက် ထုတ်ပြန်မှုအရ ငွေတိုက်စာချုပ် ပြန်ရ နှုန်းများ မြင့်တက်ခဲ့သော်လည်း ငွေကြေးဖောင်းပွမှုအပေါ် ဖြေလျော့ပေးနိုင်ခဲ့ခြင်းနှင့် ထရန်၏ အခွန်စည်းကြပ်မှုကို ရွှေ့ဆိုင်းထားခြင်းတို့ကြောင့် ဇန်နဝါရီလတစ်လျှောက် ရနှုန်း များ ပြန်လည်ကျဆင်းလာခဲ့သည်။ အမေရိကန် NFP သည် ဒီဇင်ဘာလအတွက် အလုပ်အကိုင်ပေါင်း ၂၅၆,၀၀၀ ဖန်တီး ပေးနိုင်ခဲ့ရာ မျှော်မှန်းထားသည့် ၁၆၅,၀၀၀ ထက် ပိုမိုများခဲ့ သည်။ သို့ရာတွင် တစ်နှစ်ပြီးတစ်နှစ် (Year over Year - YoY) ပေးရသည့် ပျမ်းမျှတစ်နာရီဝင်ငွေ (Average Hourly Earnings - AHE) သည် ၄ ရာခိုင်နှုန်းမှ ၃.၉ ရာခိုင်နှုန်းသို့ မသိမသာ လျော့ခဲ့ပါသည်။ ငွေကြေးဖောင်းပွမှုတွင် အမေရိကန်နိုင်ငံ၏ တစ်နှစ်ပြီးတစ်နှစ် စားသုံးသူဈေးနှုန်းကိန်း (Consumer Price Index - CPI) YoY သည် မျှော်မှန်းထားသည့်အတိုင်း ၂.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ သို့ရာတွင် အစားအသောက် နှင့်စွမ်းအင်မပါဝင်သည့် စားသုံးသူဈေးနှုန်းကိန်း (Core CPI) သည် တစ်နှစ်ပြီးတစ်နှစ် ၃.၃ ရာခိုင်နှုန်းမှ ၃.၂ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ရာ ၄ လအတွင်း ပထမဆုံး ကျဆင်းခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင် အမေရိကန်နိုင်ငံ၏ ကုန်ထုတ် လုပ်မှုကဏ္ဍအနေဖြင့် တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ပြီး ဒီဇင်ဘာလအတွက် အမေရိကန်နိုင်ငံ ထောက်ပံ့ရေးစီမံခန့်ခွဲမှု အင်စတီကျု (Institute for Supply Management - ISM) ၏ ကုန်ထုတ်လုပ်မှုညွှန်းကိန်း (Manufacturing Index) သည် ၄၉.၃ သို့ ရောက်ရှိခဲ့ကာ ၉ လ အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ ဝန်ဆောင်မှုကဏ္ဍတွင်လည်း ဝန်ဆောင်မှုများ ဝယ်ယူမှု ညွှန်းကိန်း (Services Purchasing Managers' Index - PMI) သည် ၅၄.၁ ရှိနေပြီး ဆက်လက် မြင့်တက်ခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုအဆင့်ရှိ ငွေချေးစာချုပ် အများစုသည် ထင်ရှားသည့် အမြတ်အစွန်းရရှိသူ မရှိသော်လည်း အရောင်း အဝယ် ပိုများပါသည်။ Nan Fung ကုမ္ပဏီ၏ အတိုးနှုန်း ၅ ရာခိုင်နှုန်း ပေးသည့် သက်တမ်းကာလ သတ်မှတ်ထားခြင်း မရှိသောငွေချေးစာချုပ်(5% Perpetual Bond)သည် အိမ်ခြံမြေ ကဏ္ဍတွင် ကျယ်ပြန့်သောရောင်းချမှု၏ အကျိုးဆက် အနေ ဖြင့် အရှုံးခံ ရင်းနှီးမြှုပ်နှံသူများအကြား ၇ ရာခိုင်နှုန်း ကျဆင်း သွားပါသည်။ ၁၂ ရာခိုင်နှုန်း မှ ၂၅ ရာခိုင်နှုန်းအထိ ဈေးပြန် တက်ခဲ့သည့် China Vanke ကုမ္ပဏီ၏ ဒေါ်လာငွေချေးစာချုပ်



များသည် ရနှုန်းမြင့် ငွေချေးစာချုပ်များ ရောင်းဝယ်ရာ၌ အမြတ်များစွာ ရရှိစေခဲ့ပါသည်။ အလားအလာရှိသော ငွေချေးစာချုပ် တိုးချဲ့မှုအစီရင်ခံစာများ သက်တမ်းတိုးရန် ဆောင်ရွက်ခြင်း၊ CEO ထိန်းသိမ်းခံရခြင်းနှင့် အခြား သတင်းများကြောင့် ယခုလအတွင်း ဈေးကျခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းသတင်းများကို ပယ်ချခဲ့ပြီး အစိုးရမှ ဝင်ရောက် ထိန်းသိမ်းဆောင်ရွက်နိုင်ခြေရှိသည့် သတင်းနှင့် ကုမ္ပဏီမှ ၂၀၂၇ ခုနှစ်၊ မတ်လဆန်းတွင် သက်တမ်းပြည့်မည့် ၎င်း၏ RMB (Renminbi) ၁ ဘီလီယံ (ဒေါ်လာ ၁၃၇.၆၈ သန်း) တန်ဖိုးရှိ ငွေချေးစာချုပ်များကို ပြန်လည်ဝယ်ယူမည်ဟူသည့် သတင်းများကြောင့် ဈေးနှုန်းများ ပြန်လည် မြင့်တက်လာခဲ့ခြင်း ဖြစ်ပါသည်။ ထို့အတူ Nippon Steel ကုမ္ပဏီက U.S. Steel ကုမ္ပဏီအားဝယ်ယူရန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သော်လည်း U.S. Steel ငွေချေးစာချုပ်များကို Cleveland Cliffs ကုမ္ပဏီမှ ငွေသားအပြည့်ဖြင့် ကမ်းလှမ်း ဝယ်ယူရန် ပြင်ဆင်နေသည် ဟူသည့် သတင်းကြောင့် ဈေးနှုန်း ပြန်လည်မြင့်တက်ခဲ့ပါသည်။

ကြွေးမြီဆိုင်ရာစည်းကမ်းကို ပြန်လည်သတ်မှတ်ခြင်းနှင့်ချေးငွေပြန်လည်ဖြည့်တင်းရာတွင် ဒေါ်လာ ၁၅ ဘီလီယံ တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို အပေါင်ပစ္စည်းအဖြစ် ကမ်းလှမ်းခြင်းဟူသည့် ကောလဟာလများ ထွက်ပေါ်လာပြီးနောက် ဆုံးရှုံးမှုအကြီးမားဆုံးငွေချေးစာချုပ်များအနက် New World Development (NWD) ကုမ္ပဏီ၏ ဒေါ်လာငွေချေးစာချုပ်များ၏ ဈေးနှုန်းသည် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါသည်။ အိမ်ခြံမြေဈေးကွက်၏ သက်ရောက်မှုနှင့်အတူ Road King ကုမ္ပဏီ နှင့် Lai Sun ကုမ္ပဏီတို့၏ လမ်းတံတားအသုံးပြုမှုဆိုင်ရာ ဒေါ်လာငွေချေးစာချုပ်များ ဈေးနှုန်းသည်လည်း ၁၁ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါသည်။

ငွေချေးစာချုပ်ထုတ်ဝေမှုပမာဏ

ကမ္ဘာ့ကော်ပိုရိတ် ဒေါ်လာငွေချေးစာချုပ် ထုတ်ဝေမှုသည် ဇန်နဝါရီလအတွင်း ဒေါ်လာ ၄၀၇ ဘီလီယံရှိခဲ့ပြီး ဒီဇင်ဘာလက ထုတ်ဝေခဲ့သည်ထက် ၃ ဆ ရှိခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက ထုတ်ဝေခဲ့သည့်ပမာဏနှင့် နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ယင်းထုတ်ဝေမှုပမာဏ၏ ၈၇ ရာခိုင်နှုန်းသည် ရင်းနှီးမြှုပ်နှံမှုအဆင့် (Investment Grade) ငွေချေးစာချုပ်များဖြစ်ပြီး ရနှုန်းမြင့် (High Yield) ငွေချေးစာချုပ်များ ၁၂ ရာခိုင်နှုန်းနှင့် အဆင့်သတ်မှတ်ခံထားရခြင်း မရှိသည့် ငွေချေးစာချုပ်များ ၁ ရာခိုင်နှုန်း ပါဝင်ပါသည်။

ဂျပန်နိုင်ငံမပါဝင်သည့် အာရှနိုင်ငံများ နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ ဒေါ်လာ၊ ယူရိုနှင့် ယန်း ငွေကြေးများဖြင့် ငွေချေးစာချုပ်ထုတ်ဝေမှုများသည် ဒေါ်လာ ၅၆ ဘီလီယံရှိခဲ့ပြီး ဒီဇင်ဘာလက ထုတ်ဝေခဲ့သည့် ပမာဏထက် ၆ ဆ

မြင့်တက်ခဲ့ပါသည်။ အဆိုပါ ထုတ်ဝေမှုများတွင် Investment Grade ငွေချေးစာချုပ်များ ၈၇ ရာခိုင်နှုန်း၊ High Yield ငွေချေးစာချုပ်များ ၁၁ ရာခိုင်နှုန်းနှင့် အဆင့်သတ်မှတ် ခံထားရခြင်း မရှိသည့် ငွေချေးစာချုပ်များ ၂ ရာခိုင်နှုန်း ပါဝင်ပါသည်။



အကြီးမားဆုံးထုတ်ဝေရောင်းချမှုများ

အချို့သော ကမ္ဘာ့အကြီးမားဆုံး ငွေချေးစာချုပ် ထုတ်ဝေ ရောင်းချမှုများကို ဘဏ်ကြီးများက ဦးဆောင်ခဲ့ပါသည်။ Bank of America (BoFA) ၏ ဒေါ်လာ ၁၀ ဘီလီယံ အား အပိုင်း ၅ ပိုင်းဖြင့် ကမ်းလှမ်းရောင်းချမှုသည် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိပါသည်။ ၎င်းနောက်၌ ABN Amro ဘဏ်၏ ယူရို ၈ ဘီလီယံအား ၂ ပိုင်းခွဲ၍ ထုတ်ဝေရောင်းချမှု၊ Goldman Sachs ဘဏ်၏ ဒေါ်လာ ၈.၅ ဘီလီယံအား ၄ ပိုင်းခွဲ၍ ကမ်းလှမ်းရောင်းချမှု၊ JPMorgan ဘဏ်နှင့် Morgan Stanley's ဘဏ်တို့၏ ဒေါ်လာ ၈ ဘီလီယံအား ၄ ပိုင်းစီခွဲပြီး ကမ်းလှမ်းမှုနှင့် Wells Fargo ဘဏ်၏ ဒေါ်လာ ၆ ဘီလီယံအား ၃ ပိုင်းခွဲ၍ ထုတ်ဝေရောင်းချမှုတို့သည် ထိပ်ဆုံးမှရပ်တည်လျက်ရှိပါသည်။ အာရှ-ပစိဖိတ် နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင်မူ ဆော်ဒီအာရေဗျနိုင်ငံ၏ ဒေါ်လာ ၁၂ ဘီလီယံအား ၃ ပိုင်းခွဲ ထုတ်ဝေရောင်းချမှုသည် ထိပ်ဆုံးမှရပ်တည်လျက်ရှိပြီး ယင်း၏နောက်၌ Airport Authority Hong Kong (AAHK) ၏ ဒေါ်လာ ၄.၁၅ ဘီလီယံအား ၃ ပိုင်းခွဲ ထုတ်ဝေရောင်းချမှု၊ ဆော်ဒီအာရေဗျနိုင်ငံ၏ Public Investment Fund (Saudi PIF) ၏ ဒေါ်လာ ၄ ဘီလီယံအား ၂ ပိုင်းခွဲ ထုတ်ဝေရောင်းချမှု၊ ဖိလစ်ပိုင်နိုင်ငံ၏ ဒေါ်လာ ၃.၂၉ ဘီလီယံ အား ၃ ပိုင်းခွဲ ထုတ်ဝေရောင်းချမှုနှင့် Korea Development Bank (KDB) ၏ ဒေါ်လာ ၃ ဘီလီယံအား ၃ ပိုင်းခွဲ ထုတ်ဝေရောင်းချမှုတို့က ဆက်လက်ရပ်တည်လျက်ရှိပါသည်။

မူဝါဒရေးရာအဖွဲ့

ကိုးကား- <https://bondblox.com/news/january-2025-positive-start-to-the-year-as-69-of-dollar-bonds-end-higher>





ဈေးကွက်ဆိုင်ရာအချက်အလက်များ





၂၀၂၅ ခုနှစ်၊ မတ်လ အထိ
ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်မှုများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မှ မတ်လ အထိ
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုများ




စာရင်းဝင်ကုမ္ပဏီ(၈)ခု၏ အစုရှယ်ယာရောင်းဝယ်မှုများ
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မှ မတ်လ အထိ)

စာရင်းဝင်အကြံဉာဏ်ကွက်၌ အစုရှယ်ယာရောင်းဝယ်မှုများ
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မှ မတ်လ အထိ)



ဆင့်ပွားဈေးကွက်တွင် အစိုးရငွေတိုက်စာချုပ်များရောင်းဝယ်မှု
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မှ မတ်လ အထိ)





အာဆီယံဆိုင်ရာ သတင်းများ



(၄၂) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ဒုတိယအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ခြင်း



၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မလေးရှားနိုင်ငံ ၊ မလကာမြို့၌ အာဆီယံအရင်း အနှီးဈေးကွက်ဖိုရမ် ဒုတိယအကြီးအကဲများ အစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်မှဒုတိယအကြီးအကဲများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(၄၂) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်ဥက္ကဋ္ဌများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ခြင်း



ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှ ၁၄ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ပီနန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော (၄၂) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ဥက္ကဋ္ဌများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ အကြီးအကဲများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်ကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခဲ့သည့် အင်ဒိုနီးရှား အရင်းအနှီးဈေးကွက်



အင်ဒိုနီးရှားနိုင်ငံ၏ အရင်းအနှီး ဈေးကွက်သည် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့ပထဝီဝင်နိုင်ငံရေး ပြောင်းလဲမှုများနှင့် ပြည်တွင်းနိုင်ငံရေး အရှိန်အဟုန်များကြားတွင် ကောင်းမွန်စွာ ရပ်တည်နိုင်ကြောင်းကို သက်သေပြနိုင်ခဲ့ပြီးဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က ဂျကာတာ မြို့တွင်ကျင်းပခဲ့သည့် အင်ဒိုနီးရှားစတော့အိတ်ချိန်း၏ ၂၀၂၄ ခုနှစ် ဈေးကွက်ပိတ်သိမ်းပွဲ အခမ်းအနား၌ အင်ဒိုနီးရှားငွေရေးကြေးရေး ဝန်ဆောင်မှု အာဏာပိုင် (Otoritas Jasa Keuangan-OJK) ၏ အရင်းအနှီးဈေးကွက်၊ အခြားဆင့်ပွားဈေးကွက်များနှင့် ကာဗွန်လုံလုံမှုကြီးကြပ်ရေးအမှုဆောင်အရာရှိချုပ် Inarno Djajadi က ဈေးကွက် တည်ငြိမ်မှု၊ အရောင်းအဝယ်လုပ်ဆောင်မှုအနေအထား၊ ရန်ပုံငွေပမာဏနှင့် တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူဦးရေ တိုးတက်မှုတို့ကို ဖော်ပြသည့်ညွှန်းကိန်းများသည် ၂၀၂၄ ခုနှစ်အတွင်း မြင့်တက်ခဲ့သည်ဟု ဆိုသည်။

ဆက်လက်၍ Inarno က အင်ဒိုနီးရှား အရင်းအနှီးဈေးကွက်အတွင်း ပါဝင်သူအားလုံး၏ ကြိုးစားအားထုတ်မှု၊ ညီညွတ်မှုနှင့် အားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် စိန်ခေါ်မှုများကို ကောင်းမွန်စွာ ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ကြံ့ကြံ့ခံ့ရပ်တည်နိုင်ခဲ့ရုံမျှမက ရလဒ်ကောင်းများကိုလည်း မှတ်တမ်းတင်နိုင်ခဲ့သည့်အတွက် ယင်းသည် အင်ဒိုနီးရှား အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်မှုတို့ကို ပံ့ပိုးပေးနိုင်ရေး ကြိုးပမ်းရန် ထားရှိခဲ့သည့် ကတိကဝတ်အတွက် ခိုင်မာသော သက်သေဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ OJK ဘုတ်အဖွဲ့၏ ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်း ထိန်းကျောင်းသည့်အဖွဲ့အစည်းများမှ အမှုဆောင်များ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဈေးကွက်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို သတင်းစာ ရှင်းလင်းပွဲဖြင့် စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက် နေ့အထိ ရရှိထားသည့် အချက်အလက်များအရ ဂျကာတာ စတော့အိတ်ချိန်းစာရင်းဝင် ရှယ်ယာများ၏ ဈေးနှုန်းညွှန်းကိန်း (Jakarta Composite Index - JCI) သည် ၇,၀၃၆.၅၇ ဖြင့် ပိတ်သိမ်းခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း အရင်းအနှီးဈေးကွက် တန်ဖိုးသည် ၅.၀၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ရာ အင်ဒိုနီးရှား ရူပိယာ ၁၂,၁၉၁ ထရီလီယံအထိလည်းကောင်း၊ အင်ဒိုနီးရှား စာရင်းဝင် ငွေချေးစာချုပ် ညွှန်းကိန်း (Jakarta Composite Bond Index - ICBI) သည် ၂၀၂၄ ခုနှစ်အတွင်း ရှုန်း ၄.၇၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၃၉၂.၃၆ ဖြင့် လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ရှိ အကျိုးတူရန်ပုံငွေ ပိုင်ဆိုင်မှုများသည် ရှုန်း ၁.၃၇ ရာခိုင်နှုန်းဖြင့် အင်ဒိုနီးရှား ရူပိယာ ၈၄၀.၀၇ ထရီလီယံအထိ လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အင်ဒိုနီးရှား ရှာရီရာဥပဒေ နှင့်အညီ စာရင်းဝင်စတော့ ရှယ်ယာညွှန်းကိန်း (Indonesia Sharia Stock Index-ISSI) သည် ၂၁၃.၈၆ ဖြင့် ဈေးကွက်ပိတ်သိမ်းခဲ့ပြီး ၉.၉၈ ရာခိုင်နှုန်းဖြင့် အရင်းအနှီးဈေးကွက် တန်ဖိုးအင်ဒိုနီးရှားရူပိယာ ၆,၇၅၉.၅၄ ထရီလီယံအထိ မြင့်တက်ခဲ့ပါသည်။

အရင်းအနှီးဈေးကွက် ရန်ပုံငွေ မြှင့်တင်ရေး ဆောင်ရွက်ရာ၌ ရှယ်ယာအသစ် ထုတ်ဝေသူ ၃၅ ဦး အပါအဝင် ထုတ်ဝေသူ စုစုပေါင်း ၁၈၇ ဦး တို့ဖြင့် အရောင်းအဝယ်ဆောင်ရွက်ခဲ့ရာ အင်ဒိုနီးရှား ရူပိယာ ၂၅၁.၀၄ ထရီလီယံ အထိ အရောင်းအဝယ်ဖြစ်မြောက်စေနိုင်ခဲ့ပြီး ယင်းမျှော်မှန်းထားသည့် ရူပိယာ ၂၀၀ ထရီလီယံ ထက် ကျော်လွန်နိုင်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က စတင်ခဲ့သည့် ကာဗွန်ရောင်းဝယ်မှုဈေးကွက်တွင်လည်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ရှိ အင်ဒိုနီးရှားရူပိယာ ၅၀.၆၄ ဘီလီယံ တန်ဖိုးနှင့် ညီမျှသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ၉၀၈,၀၁၈ တန် ရောင်းဝယ်မှုရှိခဲ့ပါသည်။ များပြားလာသည့် ရင်းနှီးမြှုပ်နှံသူများအနက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ရင်းနှီးမြှုပ်နှံသူများ အသုံးပြုရသည့် သီးသန့်ကုဒ် (Single Investor Identification-SID) အရေအတွက်မှာ ၂.၆ မီလီယံ မှ စုစုပေါင်း ၁၄.၈၁ မီလီယံအထိ မြင့်တက်လာပါသည်။ SID ၏ ၇၉ ရာခိုင်နှုန်းသော တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူများမှာ အသက် ၄၀ နှစ်အောက်များ ဖြစ်ကြပြီး ဤအချက်သည် အနာဂတ် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာ၌ အလားအလာရှိသော လူငယ်မျိုးဆက်သစ်များ ရှိနေပြီဖြစ်ကြောင်း သိသာထင်ရှားစေပါသည်။



၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သည့် OJK ၏ မဟာဗျူဟာကျသော မူဝါဒများ

၂၀၂၄ ခုနှစ်အတွင်း OJK သည် အရင်းအနှီးဈေးကွက်၏ ဂေဟစနစ် ခိုင်မာအားကောင်းစေရန်၊ ပွင့်လင်းမြင်သာမှု မြှင့်တင်ရန်၊ ဈေးကွက်အတွင်း ငွေဖြစ်လွယ်မှုများ ပိုမိုလျင်မြန်လာစေရန် အပါအဝင် အဓိကကျသော စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်ခဲ့ပါသည်။

ဈေးကွက်ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ (UU P2SK) ၏ ဦးစားပေးအစီအစဉ်အရ OJK သည် ၂၀၂၄ ခုနှစ်အတွင်း ငွေချေးသက်သေခံ လက်မှတ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ရောင်းဝယ်မှုများ အားကောင်းလာစေရေးနှင့် စပ်လျဉ်း၍

လည်းကောင်း၊ အရင်းအနှီးဈေးကွက်၌ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ စာရင်းဝင်ကုမ္ပဏီများနှင့် စတော့များကို အများပြည်သူသို့ ထုတ်ဝေသူများနှင့် စပ်လျဉ်း၍လည်းကောင်း စည်းမျဉ်းစည်းကမ်းများကို အပြီးသတ်ရေးဆွဲနိုင်ခဲ့ပြီး လက်ရှိတွင် ဥပဒေရေးရာဝန်ကြီးဌာနမှ သုံးသပ်လျက်ရှိပါသည်။

OJK သည် စာရင်းဝင်ကုမ္ပဏီများ၏ အရေအတွက်နှင့် အရည်အသွေး မြင့်မားလာစေရေးအတွက် ထုတ်ကုန်အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုအသစ်များ ဖွံ့ဖြိုးရန်နှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲသူများ အစရှိသည့် ဈေးကွက်အတွင်းပါဝင်သူတို့၏ စွမ်းဆောင်ရည် မြင့်မားလာစေရန် ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကိုလည်း ဦးစားပေးလုပ်ဆောင်ခဲ့ပါသည်။

မူဝါဒရေးရာအဖွဲ့

ကိုးကား <https://iru.ojk.go.id/iru/news/detailnews/13246/indonesia-s-capital-market-remains-resilient-in-2024-indonesia-stock-exchange-closing-ceremony-2024>

၂၀၂၅ အာဆီယံ+၃ ဒေသဆိုင်ရာ စီးပွားရေးအမြင် ကောက်နုတ်ချက်

အာဆီယံ + ၃ သည် ကဏ္ဍစုံ ချိတ်ဆက်ဆောင်ရွက်မှုအား မြှင့်တင်ခြင်းဖြင့် ပူးပေါင်းမှုမြင့်မား၍ စည်းလုံးသော စီးပွားရေး အသိုက်အဝန်းတစ်ခု တည်ထောင်ရန် ရည်ရွယ်ပါသည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် ဒေသတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးကို ပိုမိုနက်ရှိုင်းစေရန်၊ ငွေရေးကြေးရေး ဈေးကွက်တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်စေရန်နှင့် ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းကို အဆင့်မြှင့်တင်နိုင်စေရန် တို့အတွက်ဖြစ်ပါသည်။


အလားအလာအပေါ် စီးပွားရေးထိုးပြ

HSBC Global Research မှ နောက်ဆုံး ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် ဗီယက်နမ်နိုင်ငံ၏ ထွန်းသစ်စ ဈေးကွက်အခြေအနေတစ်ခုအသို့ ယခုနှစ်အတွင်း အလားအလာရှိသည့် အဆင့်မြှင့်တင်မှုများကို နောက်ဆုံးထုတ်ပြန်ထားသည့်အစီရင်ခံစာတွင် အလေးပေး ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်ချက်၌ ဘဏ်ကြွေးမြီများ တိုးမြှင့်ခြင်းဖြင့် ငွေရေးကြေးရေး ဖြည့်ဆည်းမှုကို အဓိကထားဆောင်ရွက်ခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ အရင်းအနှီးဈေးကွက်နှင့် စပ်လျဉ်း၍ နိုင်ငံ၏အလားအလာကောင်းမွန်မှုသည် ဈေးကွက်အသစ် ဖြစ်ပေါ်နိုင်သည့်အခြေအနေသို့ ရောက်ရှိလာနိုင်သည်ဟု ဟောင်ကောင်နှင့် ရှန်ဟိုင်းဘဏ်လုပ်ငန်းကော်ပိုရေးရှင်း၏ ကမ္ဘာလုံးဆိုင်ရာ သုတေသနအဖွဲ့ (Hongkong & Shanghai Banking Corporation-HSBC Global Research) မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် “ဗီယက်နမ် အကြောင်းတစ်စုံတစ်ရာ - (Vietnam at a glance - Let's talk Capital)” အစီရင်ခံစာတွင် ဖော်ပြပါရှိပါသည်။

ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ဘဏ်ချေးငွေတိုးချဲ့ခြင်းဖြင့် အဓိကငွေကြေးထောက်ပံ့ခဲ့ (ဇာတ်ပုံ- HSBC)



အဆိုပါအစီရင်ခံစာတွင် ဗီယက်နမ်နိုင်ငံအတွင်း အရင်းအနှီးဈေးကွက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုလမ်းကြောင်းများ တိုးချဲ့ဆောင်ရွက်နေမှုများကို အလေးထားဖော်ပြပြီး ကုန်သွယ်မှု၊ ပို့ကုန်သွင်းကုန်များနှင့် ယင်းပို့ကုန်သွင်းကုန်များအပေါ် အခွန်ကောက်ခံမှု နှင့်စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကို ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအကြား စတော့ဈေးကွက်ကို အကောင်းဆုံး လုပ်ကိုင်ဆောင်ရွက်သည့်နိုင်ငံ ဖြစ်ခဲ့ပါသည်။ သို့ရာတွင် ပြီးခဲ့သည့် သုံးလပတ်အတွင်း ကဏ္ဍစုံရင်းနှီးမြှုပ်နှံမှုများ၌ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုအနည်းငယ် ပြန်လည်ကျဆင်းခဲ့သည်ကို တွေ့ရှိရပါသည်။ အဓိကအကြောင်းအရင်းမှာ မက်ခရိုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု

များကြောင့် ဖြစ်သော်လည်း ဗီယက်နမ် စတော့ဈေးကွက်အတွင်း နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်မှုနှင့် ယင်းတို့၏ အကျိုးအမြတ်များအပေါ် သက်ရောက်နေသည့် အခြားသော အတားအဆီးများလည်း ဖြစ်ပေါ်နေသလား ဟူသည့်အပေါ် မေးခွန်းထုတ်စရာဖြစ်လာနိုင်ပါသည်။ ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်အတွင်းပြေရင်းရန် လိုအပ်နေသေးသည့် စိန်ခေါ်မှုများလည်း အမှန်တကယ် ကျန်ရှိနေသေးကြောင်း အစီရင်ခံစာ၌ ဖော်ပြပါရှိပါသည်။

ယင်းတို့တွင် ကော်ပိုရိတ်ပွင့်လင်းမြင်သာမှုနှင့် ဖွင့်ဟထုတ်ဖော်မှု အားနည်းခြင်းတို့နှင့် စပ်လျဉ်းသည့် ရောင်းဝယ်လွှဲပြောင်းမှုနှင့် အခြေခံကျသော စနစ်မူဘောင်ဆိုင်ရာ အခက်အခဲများလည်း ပါဝင်ပါသည်။

ဗီယက်နမ်အစိုးရသည် အရင်းအနှီးဈေးကွက်၌ ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိပြီး အကြံဈေးကွက်မှသည် ဈေးကွက်အသစ်တစ်ခု ပေါ်ပေါက်လာနိုင်ရေးအတွက် ယင်း၏ သတ်မှတ်ချက်များအား အဆင့်မြှင့်တင်နိုင်ရေးအပြင် လိုအပ်သည့်စံသတ်မှတ်ချက်များကိုပါ သတ်မှတ်နိုင်ရေးအတွက် စတော့ဈေးကွက်အရောင်းအဝယ်များ၌ ကြိုတင်ရန်ပုံငွေလိုအပ်ချက်အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ပယ်ဖျက်ခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၁၈ ခုနှစ် ကတည်းကပင် စောင့်ကြည့်စာရင်း၌ ထည့်သွင်းခံခဲ့ရပါသည်။ ယင်းအစီအစဉ်များအား အကောင်အထည်ဖော်နိုင်မည်ဆိုပါက အမေရိကန် ဒေါ်လာ ၆ ဘီလီယံခန့် (သို့မဟုတ်) နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု GDP ညွှန်ကိန်း တစ်ရာခိုင်နှုန်းနှင့် အထက်တိုးပွားလာနိုင်သည်ဟု လန်ဒန်စတော့အိတ်ချီနီ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် စတော့ဈေးကွက်ဆိုင်ရာ ညွှန်ကိန်းများ သတ်မှတ်ပေးသည့် FTSE Russell ကုမ္ပဏီက ခန့်မှန်းထားပါသည်။

အဆိုပါ ဆောင်ရွက်မှုများသည် အာဆီယံစတော့ဈေးကွက်ဖွံ့ဖြိုးမှုများအကြား ဗီယက်နမ်နိုင်ငံအတွက် နေရာတစ်နေရာ ရရှိလာနိုင်ရေးကို အဓိကထားလုပ်ဆောင်ခြင်း ဖြစ်ပါသည်။ သို့ရာတွင် ကြိုတင်ငွေရရှိမှုများသည် ပြီးခဲ့သည့်နှစ်များအတွင်း ကြီးမားသောတိုးတက်မှုများ ဖြစ်ပေါ်စေခဲ့သည့် ဖြစ်စဉ်ကို ထောက်ပြခြင်းဖြင့် ဘဏ်ချေးငွေများသည် ဗီယက်နမ် စတော့ဈေးကွက်အတွင်း စီးပွားရေးအရွယ်အစား ကြီးထွားလာနိုင်ရေး အဓိကပံ့ပိုးပေးနိုင်မည် ဖြစ်ပါသည်။

သို့ရာတွင် ကြိုတင်ငွေရရှိမှုအပေါ် အလွန်မှီခိုပါက ၂၀၂၂ ခုနှစ် နောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် ချေးငွေအတွက် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကဲ့သို့သော စီးပွားရေးထိခိုက်ဆိုးရွားမှုများဆီသို့ ဦးတည်လာနိုင်ပါသည်။ ငွေကြေးမူဝါဒတင်းကြပ်မှုများ လုပ်ဆောင်ပြီးနောက် ဗီယက်နမ်စီးပွားရေး ငွေကြေးဖောင်းပွမှုများ သိသိသာသာ ကြုံတွေ့ခဲ့ရပြီး ဘဏ်လုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းများအပါအဝင် ပြည်တွင်း စီးပွားရေးကဏ္ဍများ အပေါ် ဖိအားများ သက်ရောက်ခဲ့မှုကြောင့် ကြိုတင်ငွေရရှိမှု မြင့်မား

နေခြင်းသည်လည်း သိသိသာသာ နှေးကွေးသွားခဲ့ပါသည်။

အရင်းအနှီးဈေးကွက်များကို မြှင့်တင်ရန် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အခြားနိုင်ငံ ဈေးကွက်များကဲ့သို့ ငွေရေးကြေးရေးဆိုင်ရာ ခံနိုင်ရည်ရှိမှုကို တည်ဆောက်ရန် သာမက အရင်းအနှီး စုစည်းသည့်လမ်းကြောင်းများကို ချဲ့ထွင်ပြီး ဖြန့်ကျက်ထားသော စည်းကမ်းချက်များအပေါ် သုံးသပ်သင့်ပါသည်။

ငွေချေးစာချုပ်ဈေးကွက်နှင့်နှိုင်းယှဉ်ပါက စတော့ဈေးကွက်၏ အရွယ်အစားမှာ ပိုမိုကြီးမားနေသော်လည်း ၂၀၁၉ ခုနှစ် မှ ၂၀၂၃ ခုနှစ်အတွင်း စတော့ဈေးကွက်၌ အရင်းအနှီးထည့်ဝင် ခဲ့မှုများသည် ကော်ပိုရိတ်ငွေချေးစာချုပ်ဈေးကွက်၏ ၁၀ ရာခိုင်နှုန်းသာ ရှိခဲ့ပါသည်။ ဘဏ်လုပ်ငန်းကဏ္ဍ၏ လွှမ်းမိုးမှုသည် ယင်းဈေးကွက်များအပေါ်တွင်သက်ရောက်ခဲ့ပြီးနောက် ကော်ပိုရိတ်ငွေချေးစာချုပ် ထုတ်ဝေနိုင်မှုများအတွက် အဓိက အထောက်အပံ့တစ်ခု ဖြစ်လာပါသည်။ ကုန်ထုတ်လုပ်မှုနှင့် လက်လီလုပ်ငန်းများ ကဲ့သို့သော ကဏ္ဍများ၌ လုံလောက်သည့် အရင်းအနှီးကို ရရှိနိုင်မှုသည် စီးပွားရေးလုပ်ငန်းများအနေဖြင့် အကန့်အသတ်နှင့်သာ ရရှိလာနိုင်သည့် ဘဏ်ကြေးမြီနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်များ ဖြစ်ပေါ်လာနိုင်သည့်အပြင် အခြားအရင်းအနှီးရရှိသည့် ဖော်မြစ်ထက် ပိုမိုကြီးမားသော စိန်ခေါ်မှုများကို တွေ့ရှိရပါသည်။

အစိုးရအနေဖြင့် အရင်းအနှီးဈေးကွက်များ၌ အမျိုးမျိုးသော စိန်ခေါ်မှုများနှင့် ဆုံးရှုံးနိုင်ခြေများအတွက် ခြေလှမ်းများအစပြုနေပြီ ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် နောက်ပိုင်း ကော်ပိုရိတ်ငွေချေးစာချုပ်ဈေးကွက်များ၌ ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် တာဝန်ရှိသူများသည် အရေအတွက် ကန့်သတ်ထားသည့် အရည်အချင်းပြည့်မီသော ရင်းနှီးမြှုပ်နှံသူများ သို့သာ တိုက်ရိုက်ထုတ်ဝေရောင်းချခြင်း မှတစ်ဆင့် အရည်အချင်းပြည့်မီသော ရင်းနှီးမြှုပ်နှံသူများသာ ကော်ပိုရိတ် ငွေချေးစာချုပ်များ အရောင်းအဝယ် ပြုလုပ်မှုများ၌ ပါဝင်ခွင့်ပြုခြင်း ကဲ့သို့သော ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများအား ပိုမိုကာကွယ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်စေရေးအတွက် ပွင့်လင်းမြင်သာမှုနှင့် အချက်အလက်များ ဖွင့်ဟထုတ်ဖော်မှုတိုးတက်စေရန်ဈေးကွက်ပြန်လည်ဖွဲ့စည်းမှုများလည်း ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံစာဆိုင်ရာ စံသတ်မှတ်ချက်များ (International Financial Reporting Standards - IFRS) အား ကျင့်သုံးပြီးဖြစ်သော အခြားအာဆီယံနိုင်ငံများရှိ ဈေးကွက်များနှင့် နှိုင်းယှဉ်ပါက ဗီယက်နမ် စီးပွားရေးလုပ်ငန်းများသည် ဗီယက်နမ်စာရင်းကိုင် စံသတ်မှတ်ချက်များ (Vietnam Accounting Standards - VAS) အား ကျင့်သုံးခြင်းမှ IFRS သို့ပြောင်းလဲကျင့်သုံးနိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိရပြီး

ယင်းသည် မတူကွဲပြားသည့် ရလဒ်များကို ဖြစ်ပေါ်စေနိုင်ပါသည်။ ၂၀၂၅ ခုနှစ်သည် အများပိုင် ကုမ္ပဏီများအနေဖြင့် IFRS စံသတ်မှတ်ချက်များကို မဖြစ်မနေ စတင်လိုက်နာကျင့်သုံးရမည်ဟူသည့် အစိုးရကချမှတ်ထားသော အကူးအပြောင်း စီမံကိန်းကာလဖြစ်သည့်အတွက် အရေးကြီးသည့် နှစ်တစ်နှစ် ဖြစ်ပါသည်။

အိမ်ခြံမြေဈေးကွက်ကဲ့သို့သော အခြားစီးပွားရေးနယ်ပယ်များတွင်လည်း ပိုမိုပွင့်လင်းမြင်သာမှုရှိရေး အစပျိုးဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် မြေယာဥပဒေ၊ ၂၀၂၃ ခုနှစ် အိုးအိမ်ဥပဒေနှင့် ၂၀၂၃ ခုနှစ် အိမ်ခြံမြေစီးပွားရေးဥပဒေများကို ပြောင်းလဲပြင်ဆင်ခြင်းများသည် အဆိုပါ ကဏ္ဍများ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းဝင်အသစ်များဖြင့် မှတ်ပုံတင်ခြင်းများ ဝင်ရောက်လာစေရေးအတွက် အကူအညီဖြစ်စေခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ နှင့် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ လေးဘီလီယံ အထိ စာရင်းဝင်ရောက်ခဲ့ကြောင်း ဖော်ပြပါရှိပါသည်။ မြေယာဈေးနှုန်းများသည် ဈေးကွက်တန်ဖိုးများပေါ်၌ ပိုမိုထင်ဟပ်နေခြင်း၊ ပြည်ပရောက် ဗီယက်နမ်နိုင်ငံသားများ မြေယာနှင့်စပ်လျဉ်းသည့် အခွင့်အရေးများကို အလွယ်တကူရရှိစေခြင်းနှင့် အိမ်ခြံမြေ စီးပွားရေးလုပ်ငန်းများမှ ပိုမိုတင်းကြပ်သည့် သတင်းအချက်အလက် ဖွင့်ဟထုတ်ဖော်မှုများသည် ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံသူများ၏ယုံကြည်မှုများ ပြန်လည်ရရှိစေရေး ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

အရင်းအနှီးဈေးကွက်များအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်လာခြင်းအပြင် ပြည်တွင်းအခြေပြု အဖွဲ့အစည်း အမျိုးမျိုးမှ ရင်းနှီးမြှုပ်နှံသူများ တိုးချဲ့ခြင်းဖြင့် ၂၀၃၀ ပြည့်နှစ်တွင် စတော့ ဈေးကွက်မတည်ရင်းနှီးငွေ၏ သတ်မှတ်မျှော်မှန်းချက် ၁၂၀ ရာခိုင်နှုန်းနှင့် ကော်ပိုရိတ်ငွေချေးစာချုပ်များ ထုတ်ဝေရောင်းချမှုသည် GDP ၏ ၂၅ ရာခိုင်နှုန်းသို့ ရောက်ရှိရန် ရေရှည်ရည်မှန်းချက်ပြည့်မီစေရေးသည် အဓိကကျပါသည်။ အမှန်စင်စစ် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး၌ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ၏ အခန်းကဏ္ဍသည် အဓိကပင် ဖြစ်ကြောင်း HSBC Global Research မှ ထုတ်ဝေသည့် အစီရင်ခံစာတွင် ဖော်ပြ ပါရှိပါသည်။

မေသူသူချော

ကိုးကား <https://en.vietnamplus.vn/hsbc-highlight-vietnamese-capital-markets-potential-post309824.vnp>

ဤသတင်းလွှာတွင်ပါရှိသော အကြောင်းအရာများကို အသိပညာမျှဝေပေးခြင်းအတွက်သာ ရည်ရွယ်ဖော်ပြအပ်ပါသည်။